


လမိုင်းတင် က၊ <l-main: tin> 祭 လမိုင်းနတ်  
 လမိုင်းနတ် န၊ <l-main: nat> ①农民供奉的保佑丰收的土地神 ②演戏者为祈求保佑演出成功而供奉的神 ③打猎前或强盗抢劫前供奉的神  
 လမိုင်းလကား န၊ <l-main: l-ka> (古)农民  
 လမိုင်းဝန် န၊ <l-main: wun> 古代管理皇田的官  
 လမုန့် န၊ <la' mon> 月饼  
 လမယ် မ၊ <l-me> 一炼乳罐容量的大米或豆，等于1/128箩 (တင်း)  
 လမ့က် မ၊ <l- myet> 半炼乳罐的容量  
 လမြူ မ၊ <l-myu> 四分之一炼乳罐的容量  
 လမြိတ် က၊ <l-myeit> (古)连接，有关，关联  
 လမုတ် န၊ <l-mut> 【植】马杧果；臭杧果；野杧果 *Mangifera foetida* (horse-mango)  
 လမေျာ်ကြာ န၊ <la' hmyaw kya> = လကြာ  
 လယ န၊ <l-ya> 连续弹指十次的时间  
 လရထား န၊ <la' y-hta> 月亮  
 လရောင် န၊ <la' yaun> 月光，月色  
 လရိပ် န၊ <la' yeit> 月影  
 လလယ်ယုန်ဆံထုံး န၊ <la' le yon z-don> 一种妇女发式  
 လဝက် န၊ <la' wet> ①半月：～ ကျိုးသွားပြီ။ 已经过了半个月。②半月形  
 လဝင် I န၊ <la' win> = လဝင် II က၊ <la' win> 月亮落下，月亮钻入云层中  
 လဝင် န၊ <l- win ga> 【植】丁香  
 လဝန်း န၊ <la' wun> 满月，望月  
 လဝန်းသော်တာ န၊ <la' wun: thwa ta> 明月，皓月  
 လဝှာကြီး န၊ <l-hwa gyi> (方)一种相思树，其叶有臭味，可食  
 လသာ က၊ <la' tha> 月光明亮，月色好：～ တုန်းခိုင်းငင် / ～ တုန်းခိုင်းငင်၊ (成)趁月光明亮纺纱，(喻)抓住良机  
 လသာခရမ်း န၊ <la' tha kh-yan> 茄 *Solanum melongena*  
 လသာခန်း န၊ <la' da gan> 阳台  
 လသာဆောင် န၊ <la' dha zaun> 带阳台的前厅



လလယ်ယုန်ဆံထုံး



လသာဆောင်

လသာမုန့်အိမ် န၊ <la' dha hman ein> 一种带罩煤油灯  
 လသာရက် န၊ <la' dha yet> 月色皎洁的夜晚  
 လသား န၊ <la' dha> 不满周岁的婴儿或不足一岁的动物、植物  
 လသွားလမ်း န၊ <la' thwa: lan> 月球运行轨道  
 လဟာ န၊ <l- ha> ①露天 ②开阔地带或水面等 ③空间，宇宙 ④真空地带 ⑤海面的小浪  
 လဟာတပြင် န၊ <l-ha d-byin> = လဟာ  
 လဟာနယ် န၊ <l- ha ne> ①宇宙 ②真空地带  
 လဟာပြင် န၊ <l- ha byin> ①空间；宇宙：～ ခုံးပျံ 宇宙火箭 ②空地，露天：～ ဇာတ်ခုံ / ～ ကဲ့ရဲ့ 露天剧场 / ～ ဈေး 露天市场  
 လဟာလေ န၊ <l-ha lei> 海上刮的大风  
 လဟု န၊ <l- hu> 发音轻快短促的字母：～ သံ 轻快音 (缅文中指 အ၊အိ၊အု and အဝ်၊အိတ်等音)  
 လဟိုလဟာ န၊ <l- ho l-ha> (若开方言)【动】长臂猿  
 လအံ့ မ၊ <l- an> = လတ်အံ့  
 လအိမ် န၊ <la' ein> 月晕：～ ဖွဲ့ခြင်း 出现月晕  
 လဉ္ဇ န၊ <l-u> 【解】睾丸  
 လာ I က၊ <la> ①来：သူဟာတောင်တွင်းကြီးမြို့က ～ တာပဲ။ 他是从东敦枝镇来的。②出自(……著作)：ရှေးဟောင်းသမိုင်းများတွင် ～ ရှိ၏။ 出自古代史籍。③能干，有能耐，有本事：တော်တော် ～ တဲ့ကောင်။ 这人不简单。II က၊ <la> 表示发展趋向，意思是“……起来”，“……来”，ပ၊ ～ သည်။ 带来了。/ ယခုတိုးတက် ～ ပြီ။ 现在已有进步。/ ရာသီဥတုတဖြည်းဖြည်းနွေး ～ ပြီ။ 天气渐渐暖和起来。  
 လာဘ န၊ <la ba> [巴]利益：～ ရက် (迷信)黄道吉日  
 လာဘစုတ် န၊ <la ba' sout> = စုတ်လာဘ  
 လာမာ န၊ <la ma> 喇嘛：～ ဘာသာ 喇嘛教 / ～ ဘုန်းကြီး 喇嘛  
 လာရောက် က၊ <la yaut> 到来，来临  
 လာရင်း န၊ <la yin> 来意，来的目的，来的原因：ဒီကဲ့ ～ ကသူနှင့်တွေ့ချင်လို့ပါ။ 到这儿来的目的是想见他。  
 လာဟူး န၊ <la hu> 拉祜族  
 လာအို န၊ <la o> 老挝  
 လား I န၊ <la> 骡子 II က၊ <la> ①去，到，至，往：မြောက်သို့ ～ သော်ဘောလုံးကွင်းရှိ၏။ 往北有一个足球场。②转世(升天堂或下地狱)：ပရိနိဗ္ဗန် ～ လေ၏။ 升天。③偏袒 III ပ၊ <la> ①表示疑问的结尾语，相当于“吗”：မောင်အောင်သိန်း ～ ။ 是貌昂登吗？/ မာပါရဲ့ ～ ။ 身体好吗？/ သူ့ထံ ～ မသိဘူး ～ ။ 他知不知道呢？②插在双音动词中或几个动词之后连用表示动作的连续，相当于又……又……：ငို ～ ရယ် ～ 又哭又笑的 / ဒီတော့ရန်သူတွေကမ်း ～ ဆီး ～ လုပ်ကြတယ်။ 于是敌人大肆